


သင့်အတွက် သတင်း အချက်အလက်များ



ဤလက်ကမ်းစာစောင်ပါ အကြောင်းအရာများမှာ-

- သင်၏ ရပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများ
- သင်၏ ကိုယ်ရေးလုံခြုံမှုနှင့် ကိုယ်ရေးအချက်အလက်များ
- တုံ့ပြန်အကြံပြုချက် ပေးနည်း သို့မဟုတ် မကျေနပ်ချက် တိုင်ကြားနည်း
- သင့်ကိုယ်စား ဆောင်ရွက်ပေးပြီး သင့်အား ကူညီပေးမည့်သူကို ရယူနည်း

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင် အသုံးပြုသောအခါ သင့်တွင် ရပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများ ရှိသည်။

ကျွန်ုပ်တို့သည် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဖောက်သည်များနှင့် ၎င်းတို့၏ လူနာစောင့်ရှောက်မှုများကို တစ်ဦးနှင့်တစ်ဦး လေးစားကြစေရန် မျှော်လင့်ပါသည်။

သင်၏ အချက်အလက်များကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ထားသည်

သင်၏ အချက်အလက်များကို သို့သိပ်လျှို့ဝှက်ထားရန် ကျွန်ုပ်တို့ ကတိကဝတ်ပြုပါသည်။ သင်၏ ကိုယ်ရေးလုံခြုံမှုကိုလည်း ဥပဒေအရ ကာကွယ်ထားပါသည်။ ကျွန်ုပ်တို့သည် သင်၏ အချက်အလက်များကို လုံခြုံရေးအဆင့်မြင့်မြင့်ဖြင့် ဘေးကင်းလုံခြုံအောင် ထားရှိပါသည်။

သင် လိုအပ်လျှင် သင်၏ ကျန်းမာရေးအချက်အလက်များကို ကြည့်ရှုနိုင်ပါသည်။

သင်၏ ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်းကို ကြည့်ရှုရန်နှင့် မှားယွင်းနေပါက အမှန်ပြင်ဆင်ရန် သင့်တွင် လုပ်ပိုင်ခွင့်ရှိပါသည်။

ကျန်းမာရေး ဓာတ်ပုံများ သို့မဟုတ် အသံ မှတ်တမ်း

ကျန်းမာရေးလုပ်သားအချို့သည် သင့်အား ပြုစုစောင့်ရှောက်မှု၏ အစိတ်အပိုင်းအဖြစ် ဓာတ်ပုံ သို့မဟုတ် ဓာတ်ပုံများ ရိုက်ယူရန် သို့မဟုတ် သင့်အသံကို မှတ်တမ်းယူထားရန် လိုအပ်နိုင်ပါသည်။

သင်က ဤအရာနှင့်ပတ်သက်၍ အဆင်ပြေလျှင် သင်သည် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်းရှိ သဘောတူခွင့်ပြုချက်ဖောင်တွင် သင့်အမည်နှင့်အတူ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။



ကျွန်ုပ်တို့သည် သင့်အကြောင်း မည်သည့်အချက်အလက်များကို ရယူသနည်း။

ကျွန်ုပ်တို့သည် သင်၏ အမည်နှင့် ဆက်သွယ်ရမည့် အသေးစိတ် အချက်များကို သင်၏ တစ်ကိုယ်ရေ ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်းတွင် သိမ်းဆည်းထားသည်။ သင်၏ အခြေအနေ၊ သင့်အား ပြုစုစောင့်ရှောက်မှုအစီအစဉ်နှင့် ကုသရေးတိုးတက်မှု အခြေအနေတို့ပါဝင်သော သင်၏ ကျန်းမာရေးဆိုင်ရာ အသေးစိတ်အချက်များကို သင်ပြသမှုပြုလုပ်သည့်အကြိမ်တိုင်း သင်၏ ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်းတွင် ရေးသားမှတ်ယူထားသည်။

သတင်းအချက်အလက်များစုဆောင်းရယူခြင်းသည် သင့်လိုအပ်ချက်များနှင့်ပတ်သက်သော အသေးစိတ်အချက်များကို အမြဲမှန်ကန်နေစေရန် ကူညီပေးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဖြစ်နိုင်သော အကောင်းဆုံးနည်းလမ်းဖြင့် သင့်အား ပြုစုစောင့်ရှောက်ပေးနိုင်သည်။

ကျွန်ုပ်တို့သည် အထွေထွေသတင်းအချက်အလက်အချို့ကို ကျန်းမာရေးဌာနသို့လည်း တင်ပြသည်။

၎င်းသည် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ စီစဉ်ဆောင်ရွက်ခြင်းနှင့် တိုးတက်ခြင်းတို့တွင် ကူညီပေးနိုင်သည်။ ကျွန်ုပ်တို့သည် သင့်အား ခွဲခြားသိရှိနိုင်ရန် အသုံးပြုနိုင်သည့် မည်သည့် သတင်းအချက်အလက်ကိုမဆို လက်ဆင့်မကမ်းပါ။ သင်၏အချက်အလက်များကို သင့်အား ပြုစုစောင့်ရှောက်မှုတွင် ပါဝင်သည့် IPC Health ရှိ လုပ်သားများကသာလျှင် မြင်တွေ့နိုင်သည်။

ကျွန်ုပ်တို့သည် သင့်အချက်အလက်များကို သင် သဘောတူမှသာလျှင် အခြားလုပ်သားများထံ ထုတ်ပေးသည် သို့မဟုတ် ဆေးကုသမှုဆိုင်ရာ အရေးပေါ်ကဲ့သို့ အခြေအနေတစ်ရပ်တွင်သာ ဥပဒေအရ ထုတ်ပေးသည်။

သင်သည် သင်၏ အချက်အလက်များ ဖြစ်ပျက်တည်ရှိမှုတွင် ပါဝင်ဆုံးဖြတ်ခွင့်ရှိသည်။



ကျွန်ုပ်တို့သည် အောက်ပါတို့ မပါရှိဘဲ သင်၏ အချက်အလက်များကို မည်သူနှင့်မဆို မျှဝေမည်မဟုတ်ပါ-

- သင်က သဘောတူခွင့်ပြုချက် ပေးသည် (သင် သဘောတူသည်)
- သင်က အသေးစိတ်အချက်များကို မျှဝေရန် တောင်းဆိုသည်
- သင့်အသက်၊ သို့မဟုတ် အခြားသူတစ်ဦးဦး၏အသက် အန္တရာယ်ရှိနေသည်
- ကလေးများ သို့မဟုတ် ၎င်းမိသားစုများ၏ ဘေးကင်းလုံခြုံရေး သို့မဟုတ် သုခချမ်းသာအတွက် စိုးရိမ်ရသော ခြိမ်းခြောက်မှုတစ်ခု ရှိသည်ဟု ကျွန်ုပ်တို့ တွေးထင်မိသည်
- သင့်အတွက် အကောင်းဆုံး အကျိုးကျေးဇူးများ ဖြစ်စေသည်
- ကူးစက်ရောဂါအချို့နှင့် ကင်ဆာရောဂါအမျိုးအစားအချို့အတွက်၊ သို့မဟုတ် တရားရုံးတွင် ကြားနာနေသော ဖြစ်ရပ်အချို့အတွက်ကဲ့သို့ အခြေအနေများတွင် တရားဥပဒေအရ ကျွန်ုပ်တို့ကို မျှဝေခိုင်းသည်

သင်၏ အချက်အလက်အချို့ကို မျှဝေပေးရန် သို့မဟုတ် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်းကို ကြည့်ရှုမည့်သူများအား ကန့်သတ်ရန် သင့်တွင် လုပ်ပိုင်ခွင့်ရှိသည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းသည် သင့်အား ဖြစ်နိုင်သမျှ အကောင်းဆုံးဝန်ဆောင်မှုများ ပေးနိုင်ရန် ကျွန်ုပ်တို့အတွက် ပို၍ခက်ခဲစေနိုင်သည်။

သင်၏ သဘောတူခွင့်ပြုချက်ကို ပြောင်းလဲလိုလျှင် သို့မဟုတ် ပယ်ဖျက်လိုလျှင် ကျွန်ုပ်တို့အား ပြောကြားပါ။


သင်သည် ကုသမှုကို လက်ခံပိုင်ခွင့် သို့မဟုတ် ငြင်းဆိုပိုင်ခွင့် ရှိသည်။

သင်၏ ကျန်းမာရေးလုပ်သားက သင့်အခြေအနေ (များ) နှင့် ထိုအခြေအနေ (များ) အတွက် ဖြစ်နိုင်သမျှသော ကုသမှုများ အကြောင်း သင့်အား ရှင်းပြပြီးသည်နှင့်တစ်ပြိုင်နက် သင်သည် ကုသမှုကို ခွင့်ပြုပေးရန် သို့မဟုတ် ငြင်းဆိုရန် ရွေးချယ်နိုင်သည်။

ဥပမာ ကုသမှုကို ငြင်းဆိုသည် သို့မဟုတ် လက်ခံသည်ဟူ၍ သင် ရွေးချယ်ပြီးနောက် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်း ရှိသဘောတူခွင့်ပြုချက်ဖောင်တွင် သင့်အမည်နှင့်အတူ လက်မှတ်ရေးထိုးရမည်။

သင်၏ ရပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများ

ကျွန်ုပ်တို့ထံမှ သင် မျှော်လင့်နိုင်သည်များမှာ-

- သင့်ကို ကြင်နာမှု၊ လေးစားမှုဖြင့် ပြောဆိုဆက်ဆံမည်
- သင်သည် အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုကို ရရှိမည်
- သင်၏ မျိုးနွယ်စု၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အလေ့အထများနှင့် ကိုးကွယ်ယုံကြည်မှုများကို အလေးထားမည်
- သင်သည် သင်နားလည်နိုင်သော သတင်း အချက်အလက်များကို ရရှိမည်ဖြစ်ပြီး သင် လိုအပ်ပါက စကားပြန်တစ်ဦး ရရှိနိုင်မည် 
- သင့်ကျန်းမာရေး တိုးတက်ရေးနည်းလမ်းများဆိုင်ရာ ရွေးချယ်မှုများကို ကူညီပြုလုပ်ပေးနိုင်မည့် သတင်း အချက်အလက်များကို သင့်အား ပေးအပ်မည်
- သင် လိုအပ်သော ဝန်ဆောင်မှုများကို မျှမျှတတ ရယူသုံးစွဲပိုင်ခွင့် ရှိမည်
- သင့်အား ပြုစုစောင့်ရှောက်မှုဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ထည့်သွင်းပါဝင်စေမည်
- သင်၏ ကိုယ်ရေးအချက်အလက်များကို သိုသိပ်လျှို့ဝှက်ထားမည်
- သင်သည် သင်၏ ကိုယ်ရေးအချက်အလက်များမိတ္တူကို တောင်းဆိုနိုင်သည်
- ကျွန်ုပ်တို့က သင်၏ ကိုယ်ရေးအချက်အလက်များကို အခြား မည်သည့်ဝန်ဆောင်မှုများနှင့်မဆို မျှဝေခြင်း မပြုမီ သင်၏ ခွင့်ပြုချက် (သဘောတူခွင့်ပြုချက်) ကို ရယူမည်
- သင်သည် အလုပ်သမားပြောင်းလဲပေးရန် တောင်းဆိုနိုင်သည်
- သင်သည် ကုသမှုကို ငြင်းဆိုနိုင်သည်

- သင်သည် သင့်အတွက် ယခု မသင့်တော်သော ဝန်ဆောင်မှုကို ငြင်းဆိုနိုင်ပြီး သင် အဆင်သင့်ဖြစ်သောအခါ ကျွန်ုပ်တို့ထံ အသိပေးနိုင်သည်
- သင်သည် သင်၏ ဆေးခန်းပြသမှုအတွင်း အခန်းထဲ၌ ကျောင်းသား သို့မဟုတ် သုတေသီ ရှိနေခြင်းကို ငြင်းဆိုနိုင်သည်
- သင်သည် ရိုးသားသော တုံ့ပြန်အကြံပြုချက်ကို ပေးအပ်နိုင်ပြီး ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုနိုင်သည်
- သင် လိုအပ်လျှင် ကျွန်ုပ်တို့သည် သင့်ကိုယ်စား ဆောင်ရွက်ပေးပြီး သင့်အား ကူညီပေးမည့်သူတစ်ဦး (ရှေ့နေတစ်ဦး) ကို ရွေးချယ်ပေးနိုင်သည်
- သင်သည် သင့်အား ပြုစုစောင့်ရှောက်မှုတွင် ဘဝလက်တွဲဖော်ကို ထည့်သွင်းနိုင်သည်

သင် သိထားရမည့်အရာများမှာ-

- ရက်ချိန်းတစ်ခုအတွက် နောက်ကျရောက်လာပါက၊ ထိုအချိန်တွင် ကျွန်ုပ်တို့သည် သင့်အား ဝန်ဆောင်မှု အပြည့်မပေးနိုင်ပါ။
- ကျွန်ုပ်တို့ထံ အသိမပေးဘဲ သင်က ဆေးခန်းပြသမှုများကို ပျက်ကွက်လျှင် ကျွန်ုပ်တို့သည် သင့်အား ဝန်ဆောင်မှုများ ဆက်လက်မပေးနိုင်ဘဲ ဖြစ်နိုင်သည်
- သင်က အောက်ပါတို့ ပြုလုပ်လျှင် ကျွန်ုပ်တို့သည် ဝန်ဆောင်မှုကို ငြင်းပယ်နိုင်သည်-
 - အရက်မူးလျှင် သို့မဟုတ် မူးယစ်ဆေးဝါးများ သုံးစွဲလျှင်
 - ဝန်ထမ်းများအပေါ် ရိုင်းပျဗြီး ရုန်ရင်းကြမ်းတမ်းလျှင်
 - တစ်စုံတစ်ဦးကို နာကျင်စေရန် ခြိမ်းခြောက်လျှင်
 - တစ်စုံတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ဖော်ကား နှောင့်ယှက်လျှင်

သင့်ထံမှ ကျွန်ုပ်တို့မျှော်လင့်သည့်အရာများ-

- သင်၏ ဆေးခန်းပြသမှုများအတွက် အချိန်တိကျစေရန်
- သင်က ဆေးခန်းပြသမှု မပြုလုပ်နိုင်လျှင် အနည်းဆုံး တစ်ရက်ကြိုတင်၍ ကျွန်ုပ်တို့ထံ အကြောင်းကြားပေးပါ
- ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုနေစဉ် သင် တွေ့ဆုံရသည့်လူတိုင်းအပေါ် လေးစားမှုပြသပြီး ယဉ်ကျေးပါ
- သင် နားမလည်လျှင် ထပ်ဆောင်းသတင်းအချက်အလက်များကို တောင်းဆိုပါ။ အထူးသဖြင့် ကုသမှုတစ်စုံတစ်ရာအတွက် သင်၏ ခွင့်ပြုချက်ပေးရန် လိုအပ်လာလျှင်
- ကျွန်ုပ်တို့၏ ဝန်ထမ်းများက သင့်အိမ်သို့ လာလျှင် သူတို့အတွက် လာရောက်ရန် ဘေးကင်းလုံခြုံကြောင်း သေချာပါစေ ၎င်းတွင် ကျွန်ုပ်တို့၏ ဝန်ထမ်းများက သင်နှင့်အတူရှိနေစဉ် အိမ်မွေးတိရစ္ဆာန်များကို ဝေးရာတွင်ထားခြင်းနှင့် ဆေးလိပ်မသောက်ခြင်းတို့ ပါဝင်သည်

- ကျန်းမာရေးလုပ်သားက သင့်အား ပေးအပ်သော အကြံဉာဏ်ကို သင် တတ်စွမ်းသမျှ အကောင်းဆုံးလိုက်နာပါ
- သင့်ကျန်းမာရေးအကြောင်း ကျွန်ုပ်တို့ သိရှိရန်လိုအပ်သော အကြောင်းအရာများကို သင်က မပြောကြားပါက ကျွန်ုပ်တို့သည် သင့်ကို မကူညီနိုင်ပါ
- ကျွန်ုပ်တို့၏ အဆောက်အအုံများသည် လူတိုင်းအတွက် ဘေးကင်းလုံခြုံသောနေရာ ဖြစ်နေစေရန် ကူညီပေးပါ-
- အခြားသူများနှင့် သူတို့၏ကိုယ်ရေးလုံခြုံမှုကို အချိန်ပြည့် လေးစားပါ
- သင်၏ ကိုယ်ရေးအချက်အလက်အသေးအစိတ်များ ပြောင်းလဲသောအခါ ကျွန်ုပ်တို့ကို ပြောကြားပါ
- ကုသရေးရည်ရွယ်ချက်များအတွက် သင့်အား ကျွန်ုပ်တို့ ထောက်ပံ့ငြီးရမ်းပေးထားသော ပစ္စည်းများကို ဂရုစိုက်ပါ



ရှေ့နေရေးရာ

ရှေ့နေသည် သင်လိုအပ်သော ဝန်ဆောင်မှုများကို သင် ရရှိနိုင်ရန် သင့်ကိုယ်စား ဆောင်ရွက်ပေးသူ ဖြစ်သည်။ သူတို့သည် သင့်ကျန်းမာရေးဆိုင်ရာ သင်၏ ရပိုင်ခွင့်များ နှင့် တာဝန်ဝတ္တရားများကို သင် နားလည်စေရန်လည်း ကူညီပေးနိုင်သည်။

ရှေ့နေတစ်ဦးဟူသည်မှာ-

- မိတ်ဆွေတစ်ဦး ဖြစ်နိုင်သည်
- မိသားစုဝင်တစ်ဦး ဖြစ်နိုင်သည်
- ရှေ့နေရေးရာ ဝန်ဆောင်မှုတစ်ခုထံမှ တစ်စုံတစ်ဦး ဖြစ်နိုင်သည်

IPC Health သည် ရှေ့နေတစ်ဦး တောင်းဆိုရယူရန် သင့် အတွက် ဝမ်းမြောက်မိပါသည်။ သင့်အတွက် သင့်တော်သော ရှေ့နေတစ်ဦး ရရှိနိုင်ရန်လည်း ကျွန်ုပ်တို့က ကူညီပေးမည် ဖြစ်သည်။

သင်က သင်၏ မိတ်ဆွေ သို့မဟုတ် မိသားစုဝင်တစ်ဦးကို သင်၏ ဆေးခန်းပြသမှုများသို့ လိုက်ပါစေလိုလျှင် သို့မဟုတ် သင့်အား ပြုစုစောင့်ရှောက်မှုတွင် ပါဝင်စေလိုလျှင် သင်၏ IPC Health လုပ်သားနှင့် စကားပြောဆိုပါ။

သင်သည် ၎င်းအရာကို သင့်အတွက် လုပ်ဆောင်ပေးရန် ရှေ့နေ ရေးရာ ဝန်ဆောင်မှုထံသို့လည်း ဆက်သွယ်ပြီး တောင်းဆို နိုင်သည်။

ရှေ့နေရေးရာ ဝန်ဆောင်မှုများ

အစိုးရရှေ့နေရုံး ဖုန်း-
1300 309 377
publicadvocate.vic.gov.au

သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှု ရှေ့နေရေးရာ ဖုန်းခေါ်ဆို
ခ အခမဲ့- 1800 200 422
myagedcare.gov.au

သက်ကြီးဘိုးဘွား ရပိုင်ခွင့်များ ရှေ့နေရေးရာ ဖုန်းခေါ်ဆိုခ အခမဲ့-
1800 700 600
era.asn.au

မျိုးနွယ်စု ရပ်ကွက်အသင်းတိုက်များဆိုင်ရာ မသန်စွမ်းမှုအတွက် လုပ်ဆောင်ချက်ဖုန်းခေါ်ဆိုခ အခမဲ့- 1800 626 078
adec.org.au

အခြား အရေးကြီးသော ဖုန်းနံပါတ်များ

ကျန်းမာရေး မကျေနပ်ချက်များဆိုင်ရာ ကော်မရှင်နာဖုန်း-
1300 582 113
hcc.vic.gov.au

ဩစတြေးလျ သတင်းအချက်အလက်များဆိုင်ရာ ကော်မရှင်နာ
ရုံး ဖုန်း- 1300 363 922
oaic.gov.au

မိသားစုများ၊ တရားမျှတမှုနှင့် နေရာထိုင်ခင်းဆိုင်ရာ ဌာနဖုန်း-
1300 475 170
dffh.vic.gov.au

ကျန်းမာရေးဌာန ဖုန်း- 1300 650 172
health.vic.gov.au

ဗစ်တိုးရီးယားပြည်နယ်ဆိုင်ရာ အစိုးရဌာနများအပေါ်မကျေနပ် မှုများကို စုံစမ်းတင်ပြရန် အစိုးရက ခန်းထားသော အရာရှိ ဖုန်း
ခေါ်ဆိုခ အခမဲ့- 1800 806 314
ombudsman.vic.gov.au

ဗစ်တိုးရီးယားပြည်နယ်ဆိုင်ရာ တန်းတူအခွင့်အရေးနှင့် လူ့
အခွင့်အရေးများကော်မရှင်ဖုန်း- 1300 292 153
humanrightscommission.vic.gov.au

ထပ်ဆောင်း သတင်းအချက်အလက်များအတွက် ဤလက်ကမ်းစာစောင်၏နောက်ကျောတွင် စာရင်းပြုစု ထားသော သင်၏ အနီးဆုံး IPC Health နယ်မြေခွဲထံ ဆက်သွယ်ပါ။

တုံ့ပြန်အကြံပြုချက်

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် အဆောက်အအုံများနှင့် ပတ်သက်၍ သင့်ထင်မြင်ချက်များကို သိရှိလိုသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို တိုးတက်မြှင့်တင်ရန် သင်၏ တုံ့ပြန်အကြံပြုချက်အပေါ် အားထားမှီခိုပါသည်။

- သင်သည် မှတ်ချက်များရေးသားပြီး စောင့်ဆိုင်းခန်းထဲရှိ တုံ့ပြန်အကြံပြုချက်ပုံးထဲသို့ ထည့်နိုင်သည်
- သင်သည် မည်သည့်ဝန်ထမ်းကိုမဆို လူချင်းတွေ့၍ဖြစ်စေ ဖုန်းဖြင့်ဖြစ်စေ ပြောဆိုနိုင်သည်
- ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများဆိုင်ရာ ဖောက်သည်တုံ့ပြန်အကြံပြုချက်စစ်တမ်းကိုဖြေဆိုပေးရန် သင့်အား တောင်းဆိုနိုင်သည်။ ဤစစ်တမ်းသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို စီစဉ်ရန်နှင့် သုံးသပ်ရန် ကျွန်ုပ်တို့အား ကူညီပေးမည့် မေးခွန်းများ မေးမြန်းထားသည်
- ဝန်ဆောင်မှုနှင့်ပတ်သက်၍ မည်သည့်စိုးရိမ်ပူပန်

မှုများကိုမဆို သင်ဆွေးနွေးလိုလျှင် သင့်အား ကူညီပေးမည့် မည်သူ့ကိုမဆို ခေါ်ဆောင်လာရန် ကြိုဆိုပါသည်

- ဝန်ဆောင်မှု၏ အစိတ်အပိုင်းတစ်ခုခုနှင့်ပတ်သက်၍ သင် မကျေနပ်လျှင် တရားနည်းလမ်းကျသော မကျေနပ်ချက်တိုင်းကြားမှုကို ပြုလုပ်နိုင်သည်။ သင် တက်ရောက်ပြသသည့် IPC Health နယ်မြေခွဲထံ ဖုန်းခေါ်ဆိုပြီး ပရိုဂရမ်မန်နေဂျာ၊ ဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိချုပ်နှင့် ပြောဆိုရန် တောင်းဆိုပါ
- **1300 582 113** မှတစ်ဆင့် ကျန်းမာရေး မကျေနပ်ချက်များဆိုင်ရာ ကော်မရှင်နာထံသို့လည်း ဆက်သွယ်နိုင်သည်

အခြားမေးမြန်းစရာတစ်ခုခု ရှိပါသလား။

သင်က ကျွန်ုပ်တို့၏ ပြုစုစောင့်ရှောက်မှုအတွင်းရှိစေ့စပ် သင်၏ အချက်အလက်များ ဖြစ်ပျက်တည်ရှိမှုနှင့်ပတ်သက်၍ အခြားမေးမြန်းစရာတစ်ခုခုရှိလျှင် သို့မဟုတ် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်းကို ကြည့်ရှုလိုလျှင် ကျွန်ုပ်တို့၏ IPC Health ဝန်ထမ်းတစ်ဦးစီထံ ပြောဆိုပါ။

သတင်းအချက်အလက်လုံခြုံရေးမူဝါဒမိတ္တူကို ရယူနိုင်ရန် humanservices.gov.au/customer/privacy သို့ ဝင်ရောက်ကြည့်ရှုပါ



